



ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနှင့်ပတ်သက်၍ အွန်လိုင်းစစ်တမ်းကောက်ယူမှု

နယူးမြန်မာဖောင်ဒေးရှင်း

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနှင့်ပတ်သက်ပြီး ကနဦး လေ့လာစောင့်ကြည့် ဆန်းစစ်၍ ကနဦးအစီရင်ခံစာထုတ်ပြန်ပြီးနောက်၊ ပိုမိုသိရှိနားလည်နိုင်စေရန်၊ တိုက်ဆိုင်စစ်ဆေးနိုင်စေရန် ဧပြီလတွင် အွန်လိုင်းမှ စစ်တမ်းကောက်ယူခဲ့ရာ တိုင်းနှင့်ပြည်နယ် (၁၄) ခုမှဖြေဆိုမှု (၉၆) ခုရရှိခဲ့သည်။ အဆိုပါစစ်တမ်းငယ်အား အခြေခံ၍ ဤကြားဖြတ် အစီရင်ခံစာအား တင်ပြအပ်ပါသည်။



ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအား ၈၇% မှ သိရှိကြသော်လည်း ၁၃% မှာမူ ကောင်းမွန်စွာ မသိရှိခဲ့ပါ။



ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေများအား ၃၆% သောဖြေကြားသူများမှ သိရှိသည်ဟုဆို၍ ၁၄% မှာလုံးဝမသိရှိကြကြောင်း သိရှိရသည်။ သို့သော် ၄၄% မှာမူ အနည်းငယ်သိရှိသည်ကို တွေ့ရှိရ၍၊ ၆% မှာမူ ဤဥပဒေနှင့် ပတ်သက်ပြီး ပြောဆိုခြင်းအား ကြားဖူးကြောင်း သိရှိရသည်။ ခြုံငုံသုံးသပ်ရလျှင် အွန်လိုင်းစစ်တမ်းဖြေကြားသူများသည် အတန်ငယ်သိရှိကြသည်ကိုတွေ့ရသည်။ အမှန်တကယ်အခြေအနေနှင့် ကွာဟမှုများ ရှိနိုင်သည်။



Figure 1 ကြီးကြပ်ရေးမှူးဖွဲ့စည်းသည့်နေ့ရက်အချို့

ရွေးချယ်ပွဲနှင့်ပတ်သက်ပြီး ၂၀၁၅ ဒီဇင်ဘာနှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလများတွင် ကြီးကြပ်ရေးမှူးဖွဲ့စည်းခဲ့သည်ဟု သိရှိရသည်။




Figure 2 ဆယ်အိမ်စုကိုယ်စားလှယ်ရွေးချယ်သည့် နေ့ရက်အချို့

ဆယ်အိမ်စုရွေးချယ်ပွဲများအား (၂၀၁၆) ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ကျင်းပခဲ့သည်ဟု ဖြေကြားကြသည်။




Figure 3 ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်သည့်နေ့ရက်အချို့



ရပ်ကွက် သို့မဟုတ် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများအား (၂၀၁၆) ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ကျင်းပခဲ့သည်ဟု ဖြေကြားကြသည်။




ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများအား ဓမ္မာရုံများ၊ ဘုန်းကြီးကျောင်းများကဲ့သို့ ဘာသာရေးအဆောက်အဦးများတွင် အများဆုံးအနေဖြင့် ၅၅% အထိကျင်းပ၊ ပြုလုပ်ခဲ့သည်ကိုတွေ့ရပြီး၊ စာသင်ကျောင်းများအတွက် ၁၆% အထိပြုလုပ်ခဲ့သည်။ ၁၈% မှာ အထေ့ထေ့အုပ်ချုပ်ရေးမှူးရုံးများတွင် ကျင်းပခဲ့ပြီး၊ အခြားသော ခန်းမများ၊ ပြင်ပနေရာများတွင် ၁၁% ခန့်ကျင်းပခဲ့သည်ကို တွေ့ရှိရသည်။




၉၂% သောရွေးချယ်ပွဲများသည် ကျင်းပပြီးစီးခဲ့သည်ဟု ဖြေကြားကြ၍၊ ၂% မှာမူ ပြီးစီးသည့်အထိ မကျင်းပနိုင်ခဲ့ပါ။ ၆% မှာမူ ဖြေကြားနိုင်ခြင်းမရှိပေ။




ရွေးချယ်ပွဲများတွင် ပြဿနာထူးထူးခြားခြားမရှိပဲ ပြီးစီးခဲ့သည်မှာ ၄၅% နှင့်အများဆုံးဖြစ်သော်လည်း၊ ရွေးချယ်မှုအားလုံး၏ ၃၆% သောပြီးစီးခဲ့သည့် ရွေးချယ်ပွဲများတွင်မူ ပြဿနာတစ်စုံတစ်ရာရှိနေသည်ဟု ဖြေကြားခဲ့သည်။



ကျင်းပခဲ့သော ရွေးချယ်ပွဲများတွင် တာဝန်ရှိသူ ကြီးကြပ်ရေးအဖွဲ့မှလွဲ၍ မသက်ဆိုင်သူများမှ ဝင်ရောက်စွက်ဖက်မှုများ ရှိခဲ့ဟု ၂၄% သောသူများမှ ဖြေကြားခဲ့ပြီး၊ ၅၅% မှာမူ မရှိခဲ့ဟုဆိုသည်။ ၂၁% မှာမူ ဖြေကြားနိုင်ခြင်းမရှိပါ။



ရွေးချယ်ပွဲများတွင် ၂၄% ၌ ခြိမ်းခြောက်မှုများ၊ မသမာမှုများရှိနေသည်ဟု ယုံကြည်ကြ၍၊ ၅၂% မှာ မရှိခဲ့ကြောင်း ဖြေကြားခဲ့သည်။ ၂၄% မှာမူ မဖြေကြားခဲ့ပါ။



ကျင်းပခဲ့ပြီးသော ရွေးချယ်ပွဲများတွင် ၂၆% ၌ အငြင်းပွားမှုများရှိခဲ့သည်ဟု ဆိုကြ၍ ၅၇% တွင် အငြင်းပွားမှုမရှိခဲ့ဟု ဖြေကြားသည်။ ၁၇% မှာ မဖြေကြားခဲ့ပါ။




Figure 4 အငြင်းပွားမှုများအား မည်သူကဖြေရှင်းပေးလဲ?

ရွေးချယ်ပွဲများ၏ အငြင်းပွားမှုများတွင် သတ်မှတ်ထားသော ကြီးကြပ်ရေးမှူးများမှ အများဆုံး (၃၄.၈%) ဖြေရှင်းပေးခဲ့သိကို တွေ့ရှိရပြီး၊ အထွေထွေအုပ်ချုပ်ရေးရုံးများမှ ဖြေရှင်းမှုများလည်း ရှိခဲ့သည်ကို တွေ့ရှိရသည်ဟု ဖြေကြားခဲ့သည်။



အများစုဖြစ်သည့် ၇၉% သောရွေးချယ်ခံအုပ်ချုပ်ရေးမှူးများအား တာဝန်ခန့်အပ်ကြသည်ဟု ဆိုကြ၍၊ ၇% မှာမူမခန့်အပ်ဟု ဖြေကြားသည်။ ၁၄% မှာ ဖြေကြားခြင်းမရှိပါ။





Figure 5 ကျင်းပခဲ့သောရွေးချယ်ပွဲအား စိတ်ကျေနပ်မှုမည်မျှရှိသလဲ?

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများအား စိတ်ကျေနပ်မှုအပြည့်အဝမရရှိခဲ့သည်ကို တွေ့ရှိရသည်။



ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအား ပြင်ဆင်သင့်သည်ဟု အများစုမှယူဆသည်ကို တွေ့ရှိရသည်။ ဖြေကြားသူအားလုံး၏ ၆၁% မှာ လုံးဝပြင်ဆင်သင့်သည်ဟုဆို၍၊ ၂၂% မှာပြင်ဆင်သင့် သည့်အချက်တစ်ခုခုရှိသည်ဟု ဖြေကြားသည်။ ၈% မှာ လက်ရှိအတိုင်းကလည်း အဆင်ပြေသည်ဟု ယူဆပြီး၊ လုံးဝမပြင်ဆင်သင့်ပါဟု ဖြေကြားသူမရှိပါ။ ကျန်သော ၉% မှာမူ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး မဖြေကြားနိုင်ပါ။



စစ်တမ်းအားဖြေကြားသူများ အများဆုံးတိုက်တွန်းသည့်အချက်မှာ လူတိုင်းတိုက်ရိုက်မဲပေးခွင့်ရရှိလိုသည်ကို တွေ့ရသည်။ အခြားသော အကြံပြုချက်များ၊ အတွေ့အကြုံများမှာလည်း စိတ်ဝင်စားစရာကောင်းသည့် မှတ်ချက်များအား တွေ့ရှိရပါသည်။

အခြားသောအကြောင်းအရာများ (အခြားသောအကြောင်းအရာများစုစုပေါင်း)မှာ အောက်ပါအတိုင်းဖြစ်သည်။

- ရွေးကောက်ပွဲအနိုင်ရပါတီ NLD မှဖြစ်သင့်
- ရွေးချယ်ခံရသူအား မခန့်အပ်

- ရွေးချယ်ခဲ့သည့် အုပ်ချုပ်ရေးမှူးဟောင်းက ကိုယ်ကျင့်တရားမကောင်း
- ရွေးချယ်ပွဲအား ပြန်လုပ်သင့်
- သန်းခေါင်စာရင်းဝင် အိမ်ထောင်ဦးစီးများ ပါဝင်အရွေးချယ်ခွင့်မရရှိခဲ့
- အစိုးရသစ်မတက်မီ ကျင်းပခြင်းကို မနှစ်သက်ပါ
- အနိုင်ရအုပ်ချုပ်ရေးမှူးဟောင်းမှ မိုက်ကြေးခွဲစကားပြောခဲ့
- အိမ်ခြေစာရင်းကောက်ယူခြင်းမရှိ
- ကြီးကြပ်ရေးမှူးများဘက်လိုက်
- ကိုယ့်လူမျိုးပဲအုပ်ချုပ်စေချင်
- ကောင်းပါသည်
- ခရီးရှည်သွားနေသူများမသိနိုင်
- စာတတ်သူ/စာမတတ်သူများအားလုံး မဲပေးလိုရသည့်ပုံစံအား သတ်မှတ်သင့်
- တစ်သီးပုဂ္ဂလထက် ပါတီနောက်ခံရှိသူများ အသာစီးရ
- တစ်အိမ်တစ်မဲမဟုတ်သဖြင့် မသွားတော့ပါ
- တိကျသောဆယ်အိမ်စုဖွဲ့မှုပုံစံဖြစ်သင့်
- ပညာအရည်အချင်းတစ်ခုခုသတ်မှတ်သင့်
- ပြဿနာတွေဖြစ်ခဲ့
- ပုံစံ (၆၆) ကအဆင်မပြေ

ဤအွန်လိုင်းစစ်တမ်းအား New Myanmar Foundation (NMF) မှ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ အကြံပြုချက်များအား contact@newmyanmarfoundation.org သို့ဆက်သွယ်ပြောကြားနိုင်ပါသည်။